

မာတိကာ

- နိဒါန်း	က
၁။ ဖြစ်နိုင်သလား၊ မဖြစ်နိုင်ဘူးလား	၁
၂။ မိမိကိုယ်မိမိ ဝံ့ဝံ့စားစား လူတစ်ယောက် ဖြစ်လာအောင်	၁၁
၃။ ကောင်းတာကိုသာ တွေးပါ	၁၉
၄။ လောကမှာ မှန်တာတွေရှိသလို မှားတာတွေလည်း အများကြီးပါ	၄၃
၅။ မကြာခဏ ဆိုသလို	၅၁
၆။ ဒီမှာ	၅၉
၇။ သင့် ခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းအားလုံးက စကားပြောတတ်တယ်ဆိုတာ သင် ယုံပါ	၆၉
၈။ အပြန်အလှန် ဆက်ဆံမှုများ	၈၃
၉။ စကားစ၊ စကားနတွေ	၉၇
၁၀။ သြဇာ	၁၁၁
၁၁။ ဝေလည်ကြောင်ပတ် မလုပ်ပါနဲ့	၁၁၉
၁၂။ လူနှင့် ပြဿနာ	၁၂၉
၁၃။ ဘာလုပ်ရမှန်းမသိတဲ့ အခြေအနေ	၁၄၁
၁၄။ အတတ်ပညာတွေ ရပ်မနေပါဘူး	၁၅၃
- နိဂုံးချုပ်ကြပါစို့	၁၆၀